

၂၀၁၇ ခုနှစ်၊ ရွှေနန်းနှင့် တာတမံခွန်ဥပဒေ
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။)

၁၃၇၉ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက်

(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်များ

၁။ ဤဥပဒေကို ၂၀၁၇ ခုနှစ်၊ ရွှေနန်းနှင့် တာတမံခွန်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-

(က) လယ်ယာမြေ ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုး သောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟု သော်လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း သတ်မှတ်သည့်မြေများကို ဆိုသည်။ ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်များ၊ ဘာသာရေး အဆောက် အအုံနှင့် ပရဝဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက်အသုံးပြုသောမြေများ မပါဝင်။

(ခ) အခွန် ဆိုသည်မှာ ဤဥပဒေအရ ပေးဆောင်ရမည့် ရွှေနန်း၊ တာတမံခွန်နှင့် အခြားနည်းဖြင့် အသုံးပြုသည့် ရွှေနန်းရေခများကို ဆိုသည်။

(ဂ) အခွန်ထမ်း ဆိုသည်မှာ ဤဥပဒေအရ အခွန်ပေးဆောင်ရမည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။

(ဃ) စည်းကြပ် ဆိုသည်မှာ ဤဥပဒေအရ အခွန်ထမ်းက ပေးဆောင်ရမည့်အခွန်ကို ကောက်ခံနိုင်ရန် စိစစ်ပြုစုဆောင်ရွက်ခြင်းကို ဆိုသည်။

(င) ရွှေနန်း ဆိုသည်မှာ ဤဥပဒေအရ ရေသုံးစွဲမှုအလိုက် သတ်မှတ်စည်းကြပ်ကောက်ခံသည့်အခွန်ကို ဆိုသည်။

(စ) တာတမံခွန် ဆိုသည်မှာ ဤဥပဒေအရ ရေဘေးကာကွယ်သည့် ဧရိယာတွင် သတ်မှတ်စည်းကြပ် ကောက်ခံသည့်အခွန်ကို ဆိုသည်။

(ဆ) ဆည်ရေသောက်ဧရိယာ ဆိုသည်မှာ နိုင်ငံတော်ကတည်ဆောက်ထားသော ဆည်၊ ကန်၊ တူးမြောင်း၊ ရေတံခါး၊ ရေနုတ်မြောင်းတို့မှရေကို တစ်နည်းနည်းဖြင့် ရယူအသုံးပြုနိုင်သော မြေဧရိယာကို ဆိုသည်။

(ဇ) ရေဘေးကာကွယ်သည့်ဧရိယာ ဆိုသည်မှာ နိုင်ငံတော်ကတည်ဆောက်ထိန်းသိမ်းထားသော တာတမံ၊ ရေနုတ်မြောင်း၊ ရေတံခါးများဖြင့် ရေဘေးကာကွယ်ထားသော ဧရိယာကို ဆိုသည်။

(ဈ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဌာနကို ဆိုသည်။

(ည) ဦးစီးဌာန ဆိုသည်မှာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကို ဆိုသည်။

အခန်း (၂)

ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကတည်ဆောက်ပေးထားသော ဆည်မြောင်းတာဝန်များကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်၊
- (ခ) ဆည်မြောင်းတာဝန်များ၏အကျိုးကျေးဇူးကို ပြည်သူများကတန်ဖိုးထားကြစေရန်၊
- (ဂ) ပြည်ထောင်စုတစ်ဝန်းလုံးတွင် ရေမြေဒေသအလိုက် ရေသုံးစွဲမှု အခြေအနေတစ်ရပ်ရပ်တို့နှင့် ညီညွတ်မျှတသည့် အခွန်နှုန်းထားများ သတ်မှတ်ကောက်ခံဆောင်ရွက်နိုင်စေရန်။

အခန်း (၃)

ရွှေနှစ်နှင့် တာဝန်ခံခွန်နှုန်းများသတ်မှတ်ခြင်း

၄။ ဆည်ရေသောက်ဧရိယာ သို့မဟုတ် ရေဘေးကာကွယ်သည့်ဧရိယာအတွင်းရှိ လယ်ယာမြေများကို အခွန်စည်းကြပ်ကောက်ခံမည့်အဖွဲ့က ဘဏ္ဍာရေးနှစ်အလိုက် အောက်ပါအခွန်နှုန်းထားများနှင့် အညီ ကောက်ခံရမည် -

- (က) သီးနှံတစ်ရာသီအတွက် ဆည်ရေသောက်ဧရိယာများတွင် -
 - (၁) စပါးသီးနှံအတွက် မြေပြုပြင်သည်မှ အောင်ရေအထိရေအပြည့်အဝရယူပါက တစ်ဧကလျှင် နှစ်ထောင်ကျပ်နှုန်း၊
 - (၂) စပါးသီးနှံအတွက် မြေပြုပြင်သည်မှ အောင်ရေအထိ တစ်စိတ်တစ်ပိုင်းသာရယူပါက တစ်ဧကလျှင် တစ်ထောင်ကျပ်နှုန်း၊
 - (၃) အခြားသီးနှံစိုက်ပျိုးပါက တစ်ဧကလျှင်တစ်ထောင်ကျပ်နှုန်း။
- (ခ) ရေဘေးကာကွယ်သည့်ဧရိယာတွင် ဘဏ္ဍာနှစ်တစ်နှစ်အတွက် တစ်ဧကလျှင် ငါးရာကျပ်နှုန်း၊
- (ဂ) လယ်ယာမြေသည် ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) နှစ်ရပ်လုံးနှင့် အကျုံးဝင်ပါက ပုဒ်မခွဲ (က) တွင် သတ်မှတ်ထားသည့်နှုန်း။

၅။ ဝန်ကြီးဌာနက ခွင့်ပြုထားသည့် ဆည်ရေသောက်ဧရိယာအတွင်း သို့မဟုတ် ပြင်ပရှိ အထွေထွေ လုပ်ငန်းသုံး ဆည်ရေသုံးစွဲမှုအတွက် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဦးစီးဌာနသည် ရွှေနှစ်ရေခ နှုန်းများကို အောက်ပါအခွန်နှုန်းထားများနှင့်အညီ ကောက်ခံရမည် -

- (က) အိမ်သုံးရေ၊ ဝန်ထမ်းအဖွဲ့အစည်းသုံးရေ၊ စည်ပင်သာယာရေးကော်မတီနှင့် အဖွဲ့များသို့ ခွဲဝေပေး သည့် ရေအဖြစ် အသုံးပြုပါက ဂါလန်တစ်ထောင်လျှင် ငါးဆယ်ကျပ်နှုန်း၊
- (ခ) စီးပွားရေးလုပ်ငန်း၊ စက်ရုံလုပ်ငန်းသုံးရေအဖြစ် အသုံးပြုပါက ဂါလန်တစ်ထောင်လျှင် သုံးရာကျပ် နှုန်း၊
- (ဂ) ငါးမွေးမြူရေးကန်များအတွက် အသုံးပြုပါက တစ်ဧကလျှင် တစ်သောင်းကျပ်နှုန်း။

- ၆။ လျှစ်စစ်ရေတင်လုပ်ငန်းများတွင် ရေတင်စိုက်ပျိုးသည့် သီးနှံအမျိုးအစားအလိုက် ရေတင်ခနှုန်းထား များကို အခွန်စည်းကြပ်ကောက်ခံမည့်အဖွဲ့က အောက်ပါအတိုင်း ကောက်ခံရမည် -
- (က) နွေစပါးသီးနှံစိုက်ပျိုးခြင်းအတွက် ရေတင်ခ တစ်ဧကလျှင် ကိုးထောင်ကျပ်နှုန်း၊
 - (ခ) မိုးစပါးသီးနှံစိုက်ပျိုးခြင်းအတွက် ရေတင်ခ တစ်ဧကလျှင် ခြောက်ထောင်ကျပ်နှုန်း၊
 - (ဂ) အခြားသီးနှံစိုက်ပျိုးခြင်းအတွက် ရေတင်ခ တစ်ဧကလျှင် သုံးထောင်ကျပ်နှုန်း။

အခန်း (၄)

ရေခွန်နှင့် တာတမံခွန်စည်းကြပ်ကောက်ခံရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

- ၇။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီသည် -
- (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေ ရေခွန်နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့ကို စိုက်ပျိုးရေးဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး သို့မဟုတ် နေပြည်တော်ကောင်စီဝင်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ခံများ၊ သက်ဆိုင်ရာဒေသ၏ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်စေ ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတာဝန်ခံက အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်သော အများဆုံးကိုးဦးပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်းရမည်။
 - (ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ သို့မဟုတ် ခရိုင်ရေခွန် နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ဒေသ ဦးစီးအဖွဲ့ဝင် သို့မဟုတ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် ဦး ဆောင်ပြီး ခရိုင်အဆင့် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့မှ တာဝန်ခံများ၊ သက်ဆိုင်ရာဒေသ၏ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာန အဖွဲ့ အစည်းများမှ တာဝန်ရှိသူများပါဝင်စေပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန် ခံက အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်သော အများဆုံးခုနစ်ဦး ပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်းရ မည်။
 - (ဂ) မြို့နယ်ရေခွန် နှင့် တာတမံခွန်စည်းကြပ်ကောက်ခံရေးအဖွဲ့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ အဖြစ်ဦးဆောင်ပြီး မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ခံများ၊ သက်ဆိုင်ရာဒေသ၏ တောင်သူ လယ်သမား ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်စေပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ

ရေးဦးစီးဌာနတာဝန်ခံက အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်သော အများဆုံးခုနစ်ဦး ပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်းရမည်။

(ဃ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရေခွန်နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ သက်ဆိုင်ရာဒေသ၏ တောင်သူလယ်သမားကိုယ်စားလှယ်များပါဝင်သော အများဆုံး ခုနစ်ဦးပါဝင်သည့် အဖွဲ့ကို ဖွဲ့စည်းရမည်။

၈။ ပုဒ်မ ၇၊ ပုဒ်မခွဲ (က) အရ ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေ ရေခွန် နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်း အခွန်လျာထားချက် ပြည့်မီအောင် စည်းကြပ်ကောက်ခံရေးအတွက် လိုအပ်သလို ကြီးကြပ်ကွပ်ကဲခြင်း၊

(ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်ရေခွန် နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့နှင့် မြို့နယ်ရေခွန်နှင့် တာတမံခွန်စည်းကြပ်ကောက်ခံရေး အဖွဲ့တို့မှ ရေခွန် သို့မဟုတ် တာတမံခွန် စည်းကြပ်ထားသည့် လယ်ယာမြေများ၏ ရေသုံးစွဲမှုနှင့် ရေဘေးကာကွယ်မှု အခြေအနေများကို အခါအားလျော်စွာစိစစ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီသို့ တင်ပြခြင်း၊

(ဂ) အခွန်စည်းကြပ်ကောက်ခံမှုအခြေအနေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီသို့ တင်ပြခြင်း၊

(ဃ) သက်ဆိုင်ရာဒေသအတွင်းရှိ ပြည်သူများ၏ ရေရယူသုံးစွဲမှုလုံခြုံစေရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ရေရရှိမှုလုံလောက်စေရန်၊ အဆင်ပြေလွယ်ကူစွာ ရယူသုံးစွဲ နိုင်စေရန် နှင့်ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် အစီအမံများချမှတ်၍ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခြင်း။

၉။ ပုဒ်မ ၇၊ ပုဒ်မခွဲ (ခ) အရ ဖွဲ့စည်းထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ သို့မဟုတ် ခရိုင်ရေခွန် နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့၏ လုပ်ငန်းတာဝန် များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) မြို့နယ်ရေခွန်နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များကို စစ်ဆေး ကြီးကြပ်ခြင်း၊

(ခ) မြို့နယ် ရေခွန် နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့ကတင်ပြသော အချက်အလက်များကို ထပ်ဆင့်စစ်ဆေး၍ သဘောထားမှတ်ချက်နှင့်အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေ ရေခွန် နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့သို့ တင်ပြခြင်း။

(ဂ) ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ) အရ မြို့နယ် ရေနွံ နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့က သဘောထားမှတ်ချက်များနှင့်အတူ တင်ပြလာသည့်အပေါ်စိစစ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ်ပြည်ထောင်စုနယ်မြေ ရေနွံ နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့သို့ တင်ပြခြင်း၊

(ဃ) သက်ဆိုင်ရာဒေသအတွင်းရှိ ပြည်သူများ၏ ရေရယူသုံးစွဲမှုလုံခြုံစေရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ရေရှိမှုလုံလောက်စေရန်၊ အဆင်ပြေလွယ်ကူစွာ ရယူသုံးစွဲနိုင်စေရန် နှင့် ရေဘေးအန္တရာယ်မှကာကွယ်နိုင်ရန် အစီအမံများရေးဆွဲတင်ပြခြင်းနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း။

၁၀။ ပုဒ်မ ၇၊ ပုဒ်မခွဲ (ဂ) အရ ဖွဲ့စည်းထားသည့် မြို့နယ် ရေနွံ နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေး အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) သက်ဆိုင်ရာမြို့နယ်အတွင်းရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရေနွံ နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့များကို ကြီးကြပ်ကွပ်ကဲခြင်း၊

(ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရေနွံ နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့က ပြုစုတင်ပြလာသည့် ရေနွံ နှင့် တာတမံခွန် စည်းကြပ်မှုစာရင်းကို စိစစ်အတည်ပြုပြီး အခွန်ပြေစာပြုစု နိုင်ရန် နှင့် အခွန်ကောက်ခံနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများသို့ ပေးပို့အကြောင်းကြားခြင်း၊

(ဂ) ရေနွံ နှင့် တာတမံခွန် စည်းကြပ်ကောက်ခံမှုနှင့်စပ်လျဉ်း၍ ဆည်ရေသုံးစွဲသည့်ဧရိယာ၊ ရေဘေး ကာကွယ်သည့်ဧရိယာနှင့် စည်းကြပ်သည့်ဧရိယာစာရင်းတို့ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အလိုက်စာရင်းပြုစုပြီး စိစစ်အတည်ပြုခြင်းနှင့် အဆင့်ဆင့်တင်ပြခြင်း၊

(ဃ) ရေနွံ နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရာတွင် ရေရယူသုံးစွဲသည့်ဧရိယာ သို့မဟုတ် ရေဘေး ကာကွယ်သည့် ဧရိယာနှင့် စပ်လျဉ်း၍ အငြင်းပွားမှုပေါ်ပေါက်လျှင် သက်ဆိုင်ရာအခွန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်ကို ခေါ်ယူစစ်ဆေးခြင်း၊ လိုအပ်သောစာရွက်စာတမ်းများကို တင်ပြစေခြင်းနှင့် လိုအပ်ပါက မြေပြင်ကွင်းဆင်းတိုင်းတာစစ်ဆေးရန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများကို တာဝန်ပေး အပ်ခြင်း၊

(င) လယ်ယာမြေ တစ်ရပ်ရပ်အတွက်ဖြစ်စေ၊ သီးနှံတစ်မျိုးမျိုးအတွက်ဖြစ်စေ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ပိုးဖျက်ခြင်း နှင့် အခြားမတားဆီးနိုင်သော သဘာဝဘေးအန္တရာယ်များကြောင့် သီးနှံပျက်စီးဆုံးရှုံးခြင်း ရှိ မရှိ၊ အခွန်မစည်းကြပ်ထိုက်ဘဲ စည်းကြပ်ထားခြင်း၊ အခွန်ပိုမိုစည်းကြပ်ထားခြင်း သို့မဟုတ် မှားယွင်းစည်းကြပ်ထားခြင်း ရှိ မရှိ၊ အခွန်ထမ်းသည် ဥပဒေအရ ပေးဆောင်ထိုက်သည့် အခွန်ထက် ပိုမို ပေးဆောင်ထားခြင်း ရှိ မရှိ စိစစ်ခြင်း၊

(စ) ပုဒ်မခွဲ (င) ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီက ပုဒ်မ ၁၅ အရ လိုအပ်သလိုဆောင်ရွက်နိုင်ရေးအတွက် စိစစ်တွေ့ရှိ ရသည့်အချက်အလက်များကို စစ်ဆေးတွေ့ရှိပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင် ရေနွံနှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့သို့ သဘောထား မှတ်ချက်များနှင့်အတူ တင်ပြခြင်း၊

(ဆ) ရွှေနှစ် နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် အဆုံး အဖြတ်ပြုခြင်း၊

(ဇ) သက်ဆိုင်ရာဒေသအတွင်းရှိ ပြည်သူများ၏ ရေရယူသုံးစွဲမှုလုံခြုံရေးစရန်၊ စိုက်ပျိုးရေးနှင့်

မွေးမြူရေးလုပ်ငန်းများအတွက် ရေရရှိမှုလုံလောက်စေရန်၊ အဆင်ပြေလွယ်ကူစွာ ရယူသုံးစွဲနိုင်စေရန် နှင့်

ရေဘေးအန္တရာယ်မှကာကွယ်နိုင်ရန် အစီအမံများရေးဆွဲတင်ပြခြင်းနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့်

ညှိနှိုင်းဆောင်ရွက်ပေးခြင်း။

၁၁။ ပုဒ်မ ၇၊ ပုဒ်မခွဲ (ဃ) အရ ဖွဲ့စည်းထားသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွှေနှစ် နှင့် တာတမံခွန်

စည်းကြပ်ကောက်ခံရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) ဆည်၊ ကန်၊ ရေလှောင်တံ၊ ရေတံခါး နှင့် ရေတင်လုပ်ငန်း တစ်ခုချင်းစီ၏ နှစ်စဉ်အမှန်တကယ် ရေပေးဝေနိုင်သော

ဧရိယာ၊ စိုက်ပျိုးရာသီ နှင့် သီးနှံအလိုက် ရေရယူသုံးစွဲသည့်ဧရိယာတို့ကို လည်းကောင်း၊

ရေဘေးအန္တရာယ်ကာကွယ်သည့်ဧရိယာအတွင်း နှစ်စဉ်အမှန်တကယ်သီးနှံစိုက်ပျိုးသည့် ဧရိယာကိုလည်းကောင်း

သတ်မှတ်ချက်များနှင့်အညီ ကွင်းဆင်းတိုင်းတာ စာရင်းပြုစုခြင်း၊

(ခ) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိသူ သို့မဟုတ် စိုက်ပျိုးရာသီတွင် ရေရယူစိုက်ပျိုးလုပ်ကိုင်သူ

အခွန်ထမ်းအမည်နှင့် ဦးပိုင်လုပ်ကွက်အလိုက် အမှန်တကယ်ရေရယူသုံးစွဲသည့်ဧရိယာ သို့မဟုတ်

ရေဘေးကာကွယ်သည့်ဧရိယာအတွင်း သီးနှံစိုက်ပျိုးသည့်ဧရိယာတို့ကို အခြေပြု၍ သတ်မှတ်ချက် များနှင့်အညီ

ရွှေနှစ် နှင့် တာတမံခွန် စည်းကြပ်မှုစာရင်း စိစစ်ပြုစုခြင်းနှင့် မြို့နယ် ရွှေနှစ် နှင့် တာတမံခွန်

စည်းကြပ်ကောက်ခံရေးအဖွဲ့သို့ ပေးပို့တင်ပြခြင်း၊

(ဂ) အခွန်ပြေစာများ လက်ခံရရှိသည့်အခါ မှတ်တမ်းတင်ပြီး အခွန်ငွေများကို သတ်မှတ်ကာလအတွင်း ကောက်ခံ၍

ကောက်ခံရရှိသောအခွန်ငွေကို သက်ဆိုင်ရာရုံးသို့ နှောင့်နှေးမှုမရှိစေဘဲ ပေးသွင်းခြင်း၊

(ဃ) အခွန်ပြေစာဖြစ်စေ၊ ကောက်ခံရရှိပြီးသည့် အခွန်ငွေဖြစ်စေပျက်စီး၊ ပျောက်ဆုံး၊ ဆုံးရှုံးမှုရှိခဲ့လျှင်

လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရန် မြို့နယ်ရွှေနှစ် နှင့် တာတမံခွန်စည်းကြပ်ကောက်ခံရေးအဖွဲ့သို့ တင်ပြခြင်း၊

(င) အခွန်ပြေစာများ လက်ခံရရှိမှု အခြေအနေကိုလည်းကောင်း၊ အခွန်ကောက်ခံရရှိမှုအခြေအနေကို လည်းကောင်း၊

မြို့နယ်ရွှေနှစ် နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့နှင့် သက်ဆိုင်ရာ မြို့နယ်

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လစဉ်တင်ပြခြင်း၊

(စ) အခွန်စည်းကြပ်ကောက်ခံရန် သတ်မှတ်ရက် ကုန်ဆုံးသည့်အခါ စည်းကြပ်ကောက်ခံရန် ကျန်ရှိသည့် အခွန်ပြေစာနှင့်

ကောက်ခံမရသော အခွန်ပြေစာများကို စာရင်းပြုစု၍ သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့

စနစ်တကျ ပြန်လည်အပ်နှံခြင်း၊

(ဆ) အခွန်ကြွေးကျန်များ ပေါ်ပေါက်ပါက မည်သည့်အတွက်ဖြစ်ပေါ်ရသည်ကို အထက်အဖွဲ့အစည်း အဆင့်ဆင့်မှ

အခွန်သက်သာခွင့်ပြုနိုင်ရန် အကြောင်းအကျိုးခိုင်လုံစွာ ဖော်ပြ၍ တင်ပြခြင်း။

(ဇ) သက်ဆိုင်ရာဒေသအတွင်းရှိ ပြည်သူများ၏ ရေရယူသုံးစွဲမှုလုံခြုံစေရန်၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများအတွက် ရေရှိမှုလုံလောက်စေရန်၊ အဆင်ပြေလွယ်ကူစွာ ရယူသုံးစွဲနိုင်စေရန် နှင့် ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် လိုအပ်ချက်များကို အကြံပြုတင်ပြခြင်း။

အခန်း (၅)

အခွန်ကောက်ခံခြင်း

- ၁၂။ ပုဒ်မ ၄ ပါ ရေခွန် နှင့် တာတမံခွန်များနှင့် ပုဒ်မ ၆ ပါ လျှပ်စစ်ရေတင်ခများကို ရေခွန် နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့အဆင့်ဆင့်က မြေခွန်ကောက်ခံသည့် နည်းလမ်းများအတိုင်း ကောက်ခံ၍ကောက်ခံရငွေအား သတ်မှတ်ထားသည့် ဘဏ္ဍာရန်ပုံငွေစာရင်းသို့ ပေးသွင်းရမည်။
- ၁၃။ အခွန်ထမ်းသည် အခွန်တောင်းခံလွှာတွင် သတ်မှတ်သည့်ရက်အတွင်း သို့မဟုတ် တိုးမြှင့်ပေးသည့် ရက်အတွင်း အခွန်ကိုပေးဆောင်ရန်ပျက်ကွက်လျှင် ပေးဆောင်ရန်ပျက်ကွက်သည့်ငွေကို အခွန်မပြေ ကျန်ငွေအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာအခွန်ထမ်းကို ပျက်ကွက်သူအဖြစ်လည်းကောင်း မှတ်ယူပြီး အဆိုပါငွေကို မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံရမည့်အပြင် တရားဥပဒေအရ တရားစွဲဆိုခြင်း ခံရမည်။
- ၁၄။ ပုဒ်မ ၅ ပါ ရေခွန်ရေခများကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဦးစီးဌာနက ကောက်ခံ၍ ကောက်ခံရငွေအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းသို့ ပေးသွင်းရမည်။ အခွန်စည်းကြပ် ကောက်ခံမှု နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း (၆)

ကင်းလွတ်ခွင့်၊ သက်သာခွင့်၊ စာရင်းမှပယ်ဖျက်ခွင့် နှင့် ပိုငွေကိုပြန်အမ်းခြင်း

- ၁၅။ ရေခွန် နှင့် တာတမံခွန် စည်းကြပ်ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီသည် လယ်ယာမြေတစ်ရပ်ရပ်အတွက်ဖြစ်စေ၊ သီးနှံ တစ်မျိုးမျိုးအတွက်ဖြစ်စေ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေ ရေခွန် နှင့် တာတမံခွန်စည်းကြပ်ကောက်ခံရေးအဖွဲ့က တင်ပြချက်ကိုစိစစ်ပြီး -
- (က) ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ပိုးဖျက်ခြင်း သို့မဟုတ် အခြားမတားဆီးနိုင်သော သဘာဝဘေး အန္တရာယ်များကြောင့် သီးနှံပျက်စီးဆုံးရှုံးသည့်အတွက် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာ ခွင့်ပြုနိုင်သည်။
- (ခ) အခွန်မစည်းကြပ်ထိုက်ဘဲ စည်းကြပ်ထားခြင်း၊ အခွန်ပိုမိုစည်းကြပ်ထားခြင်း သို့မဟုတ် မှားယွင်း စည်းကြပ်ထားခြင်းများကို တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပြင်ဆင်ခြင်း၊ ကောက်ခံမရနိုင် တော့သည့်အခွန်ကို တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းကပယ်ဖျက်ခြင်းနှင့် ပေးဆောင် ထိုက်သည့်အခွန်ကို လျှော့၍ စည်းကြပ်ထားခဲ့ကြောင်း တွေ့ရှိပါက ထပ်မံကောက်ခံခြင်းတို့ပြု နိုင်သည်။

- (ဂ) အခွန်ထမ်းသည် ဥပဒေအရ ပေးဆောင်ထိုက်သည့်အခွန်ထက် ပိုမိုပေးဆောင်ထားကြောင်း တွေ့ရှိပါက ပိုငွေကိုဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြန်အမ်းခြင်းပြုရမည်။

အခန်း (၇)

အယူခံခြင်း

- ၁၆။ (က) မြို့နယ်ရေခွန် နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့၏ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဆ) အရ ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်ရေခွန် နှင့် တာတမံ ခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ အယူခံဝင်နိုင်သည်။
- (ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်ရေခွန် နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့သည် မြို့နယ်ရေခွန် နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေး အဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
- ၁၇။ (က) ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) အရ ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော် ကောင်စီသို့ သတ်မှတ်ချက်နှင့်အညီ အယူခံဝင်နိုင်သည်။
- (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်ရေခွန် နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
- (ဂ) အခွန်စည်းကြပ်ကောက်ခံမှုနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီ၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။

အခန်း (၈)

အထွေထွေ

- ၁၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -
- (က) ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်း နှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
- (ခ) ဝန်ကြီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီနှင့် ဦးစီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင် သည်။
- ၁၉။ ရေခွန် နှင့် တာတမံခွန်ဥပဒေ (၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် - ၁) ကိုဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Myanmar Law Information System (MLIS)